

နေအဖွဲ့အစည်း



နေအဖွဲ့အစည်း

နေအဖွဲ့အစည်းသည် ယူကေနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID)မှ စတာလင်ပေါင် ၂၅ သန်း ထောက်ပံ့ထားပြီး မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဆန်းသစ်သော စိတ်ကူးစိတ်သန်းဖြင့် ၂၀၁၅ မှ ၂၀၂၀ အထိ ဆောင်ရွက်သွားမည့် အစီအစဉ် ဖြစ်ပါသည်။ နေအဖွဲ့အစည်းအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရာတွင် ဆင်းရဲနွမ်းပါးသူများနှင့် အစဉ်တစိုက် လျစ်လျူရှုခြင်းခံရသည့် အုပ်စုများ ဥပမာ အမျိုးသမီးများ အပါအဝင် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသူများအားလုံး ပါဝင်အကျိုးခံစားခွင့်ရသည့် မြန်မာ့စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ထွန်းလာအောင် ကူညီထောက်ပံ့ပေးလျက် ရှိပါသည်။ DAI ဥရောပ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း နေရာဒေသ အသီးသီးနှင့် ကဏ္ဍများစွာအား လွှမ်းခြုံမိအောင် အကူအညီပေးရန် စီစဉ်ရေးဆွဲထားပါသည်။ မြန်မာအစိုးရ၏ ဦးစားပေး လုပ်ငန်းများနှင့်လည်း ကိုက်ညီပြီး ပိုမိုကောင်းမွန်လာအောင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

အဖွဲ့အစည်း၏ ဦးတည်ချက်များ

မြန်မာနိုင်ငံတွင် ကူညီပံ့ပိုးနေသော နေအစီအစဉ်သည် ၁) စီးပွားရေးလုပ်ငန်းများ ပိုမိုလွယ်ကူစွာ လုပ်ကိုင်လာနိုင်စေရေး၊ ၂) ကုန်သွယ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေရေး၊ ၃) ဘဏ္ဍာရေးကဏ္ဍအပြောင်းအလဲကို ထောက်ပံ့ခြင်းအားဖြင့်ဆင်းရဲနွမ်းပါးသူများပါ ငွေကြေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီလာစေရေး၊ ၄) အားလုံးပါဝင်အကျိုးခံစားခွင့်ရှိ ပြီး တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် နေအဖွဲ့အစည်းသည် စိုက်ပျိုးရေးလုပ်ငန်းများ၊ ချည်မျှင်နှင့် အဝတ်အထည်လုပ်ငန်းများနှင့် အများပြည်သူရယူသုံးစွဲနိုင်သည့် ငွေကြေးဝန်ဆောင်မှုကဏ္ဍများတွင် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသမီးများ စီးပွားရေးကဏ္ဍတွင် ပါဝင်လုပ်ကိုင်ခွင့်၊ ပဋိပက္ခ၊ ထိခိုက်ခံစားလွယ်သည့်အခြေအနေ၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့ကိုပါ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

အဖွဲ့အစည်း၏ ချဉ်းကပ်မှုနည်းလမ်းများ

အဖွဲ့အစည်း၏ ဦးတည်ချက်များ ပြည့်မီရန် နည်းလမ်း (၃)သွယ်ဖြင့် ဆောင်ရွက်ရာတွင် ၁) ပုဂ္ဂလိကစီးပွားရေးကဏ္ဍနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စိတ်ကူးစိတ်သန်းကောင်းမွန်သော လုပ်ငန်းစီမံချက်များတွင် ငွေကြေးနှင့် နည်းပညာအကူအညီများ ထောက်ပံ့ခြင်း၊ ၂) မြန်မာအစိုးရ၊ စီးပွားရေး အသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များနှင့်လက်တွဲ၍ နည်းပညာ အကူအညီများ တိုက်ရိုက်ကူညီပံ့ပိုးခြင်း၊ ၃) ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်မှုအလိုက် မဟာဗျူဟာမြောက် အထောက်အပံ့များကို မြန်မာနိုင်ငံတော်အစိုးရအား အလျင်အမြန်အားဖြည့်ကူညီဆောင်ရွက်ပေးခြင်းတို့ ပါဝင်သည်။ ထို့အပြင် နေအဖွဲ့

အစည်းသည် DFID ၏ ပိုမိုကျယ်ပြန့်သော မဟာအစီအစဉ် တစ်ရပ် ဖြစ်သည့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှု လုပ်ငန်းအစီအစဉ် (Business for Shared Prosperity) အတွက်လည်း ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။

နေအဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ

နေအဖွဲ့အစည်းမှ အပြိုင်အဆိုင်စနစ်ဖြင့် ပေးအပ်သော ငွေကြေးထောက်ပံ့မှု အစီအစဉ် (၂)ရပ်ရှိပါသည်။ ပထမအစီအစဉ်ဖြစ်သော စီးပွားရေးစွမ်းဆောင်ရည်မြှင့်တင်ပေးမှု အခွင့်အလမ်း (Economic Empowerment Window) ကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၃၀တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခွင့်အလမ်းမှတစ်ဆင့် အမြတ်အစွန်း မရှာသောအဖွဲ့အစည်းများ၏ စိတ်ကူးစိတ်သန်းကောင်းပြီး တီထွင် ဆန်းသစ်မှုရှိသည့် စီမံကိန်း (၄)ခုကို အကောင်အထည်ဖော်ရန် ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေး ထည့်ဝင်မှုနှင့်အတူ ငွေကြေးစိုက်ထူ ပေးခဲ့ပါသည်။ အဆိုပါ စီမံကိန်း (၄) ခုမှာ-

- (၁) ICCO Cooperation ၏ရေရှည်တည်တံ့သော ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုဖြင့် ကောင်းမွန်ခိုင်မာသည့် ဈေးကွက်ဆီသို့ (P4) စီမံကိန်းသည် တနိုင်တပိုင် ရပ်တည်နေသော လယ်သမားအယောက် ၁၀, ၀၀၀၏ဝင်ငွေ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်ပြီး မျိုးစေ့အထွက်တိုးနှုန်းနှင့်ဖြန့်ချိရေး၊ စိုက်ပျိုးရေးနည်းလမ်းကောင်းများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေးနည်းစနစ်နှင့် စုပေါင်းဈေးကွက်ရှာဖွေရေး နည်းလမ်းများ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်လျက် ရှိပါသည်။
- (၂) Myanmar Institute for Integrated Development (MIID) ၏ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြသော အမျိုးသမီးများဦးစီးသည့်အိမ်ထောင်စု(၄၇၀)၏အသက်မွေးဝမ်းကျောင်းမှု တိုးတက်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်လုပ်ဆောင်မည့် စီမံကိန်းဖြစ်သည်။ စိုက်ပျိုးရေးထုတ်ကုန် တန်ဖိုးမြှင့်တင်ရေးကွင်းဆက်၏ အောက်ခြေအဆင့်တွင် လုပ်ကိုင်နေကြသော အသေးစားတောင်သူများ၏ လုပ်ငန်းကွန်ရက်ပိုမိုကျယ်ပြန့်လာစေရန်အတွက် လယ်သမား လက်တွေ့သင်တန်းကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အကြံပေးဝန်ဆောင်မှုများ၊ ထုတ်လုပ်သူအုပ်စုများနှင့်ချိတ်ဆက်ပေးခြင်းကို ဆောင်ရွက်လျက် ရှိပါသည်။

(၃) မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးအသင်း (MFVP)၏ ချဉ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ စိုက်ပျိုးရေးတောင်သူအနည်းဆုံး ၂၀၀၀ ခန့်၏ ဝင်ငွေတိုးပွားလာစေရန်အတွက် သီးနှံသစ်များတိုးချဲ့ စိုက်ပျိုးစေခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်အောင် ကူညီပံ့ပိုးခြင်း ကြိုးပမ်းမှု စီမံကိန်း ဖြစ်သည်။ အမျိုးသားပို.ကုန် မဟာဗျူဟာနှင့်လည်း ကိုက်ညီမှုရှိသော အဆိုပါ စီမံကိန်းသည် သီးညှပ်စိုက်ပျိုးခြင်းနည်းလမ်းများကို အသုံးပြုခြင်း၊ သဘာဝပတ်

ဝန်းကျင်ပျက်စီးစေသည့် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းနည်းစနစ်ကို လျော့ချသွားပြီး တနိုင်တပိုင်စိုက်ပျိုးထုတ်လုပ်သူများအား အတွက်စီးပွားရေးအခွင့်အလမ်းများကိုပိုမိုဖန်တီးပေးမည်ဖြစ်သည်။

(၄) The Leprosy Mission Myanmar နှင့် BRAC Myanmar တို့ ပူးပေါင်းအကောင်အထည်ဖော်သည့် စီမံကိန်းသည် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတွင် နေထိုင်သော မသန်စွမ်းသူများ၊ အထူးသဖြင့် အမျိုးသမီးများအတွက် ဆန်းသစ်သော အသေးစားချေးငွေများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ဖန်တီးပေးသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်အလုပ်လုပ်နိုင်သည့်အရွယ် မသန်စွမ်းသူ သုံးပုံနှစ်ပုံခန့်သည် အလုပ်လက်မဲ့များ ဖြစ်ကြပြီး အမျိုးသမီးမသန်စွမ်းသူ အလုပ်လက်မဲ့နှုန်းသည် ၄၆% ထက်ပိုမိုမြင့်မားပါသည်။ ၄၆%စီမံကိန်းသည် မသန်စွမ်းသူပေါင်း ၁၀၀၀ကျော်ခန့်ကို တိုက်ရိုက်အကျိုးပြုမည်ဖြစ်ပါသည်။

ဒုတိယငွေကြေးထောက်ပံ့မှုအစီအစဉ်ဖြစ်သော ပုဂ္ဂလိကစီးပွားရေး ဆန်းသစ်တီထွင်ပေးမှုအခွင့်အလမ်း(BIW)ကို ၂၀၁၇ခုနှစ်၊ဩဂုတ်လတွင် ထပ်မံဖွင့်လှစ်ခဲ့ပြီး အားလုံးပါဝင်အကျိုးခံစားခွင့်ရှိမည့် စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်မည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ စီမံကိန်းများကို ငွေကြေးစိုက်ထူပေးရန် ဖြစ်သည်။ ၂၀၁၈ တွင် BIW ငွေကြေးထောက်ပံ့မှုကို ရရှိသည့် စီမံကိန်းများကို ကြေညာပေးသွားမည် ဖြစ်ပါသည်။

အဖွဲ့အစည်း၏ အောင်မြင်မှုမှတ်တိုင်များ

စီးပွားရေးကဏ္ဍပြုပြင်ပြောင်းလဲခြင်း။ နေအဖွဲ့အစည်းသည်ရန်ကုန် မြို့တော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် စက်မှုဇုန် ၂၉ ခုအားကောင်းလာအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အကြံပြုခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏စီးပွားရေးဝန်းကျင်ပိုမိုကောင်းမွန်လာစေရေးအတွက် တိုက်ရိုက်ငွေကြေးထောက်ပံ့မှု အစီအစဉ်(၂)ရပ်ကို လည်းဖော်ဆောင်ခဲ့သည်။ ပထမအစီအစဉ်တွင် Asia Foundation နှင့်ပူးပေါင်း၍ မြန်မာစီးပွားရေးဝန်းကျင်အညွှန်းကိန်း (Myanmar Business Environment Index - MBEI) ကိုဖော်ထုတ်လျက်ရှိပါသည်။ အဆိုပါအညွှန်းကိန်းသည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စည်းမျဉ်းစည်းကမ်းပိုင်း အခက်အခဲများကို ဖော်ထုတ်၍ ဖြေရှင်းဆောင်ရွက်သွားရန် ဖြစ်သည်။ မြန်မာနိုင်ငံ တစ်ပိုင်းမှ စီးပွားရေးလုပ်ငန်းများအပေါ် စစ်တမ်းကောက်ယူကာ MBEI ကိုပြုစုခြင်းဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအနေဖြင့် ဗျူရိုကရေစီအတားအဆီးများကို ဖယ်ရှား၍ ပိုမိုလွယ်ကူချောမွေ့စွာလည်ပတ်နိုင်စေရန် ရည်ရွယ်ပါသည်။

နေအဖွဲ့အစည်းသည် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business)ကိုလည်းတိုက်ရိုက်ငွေကြေးထောက်ပံ့ပြီး စီးပွားရေးဝန်းကျင်ပြုပြင်ပြောင်းလဲရေးအပေါ် အားဖြည့်ထောက်ပံ့လျက်ရှိပါသည်။ အဆိုပါငွေကြေးစိုက်ထူမှုသည် MCRB က အကောင်အထည်ဖော်ဆောင်နေသော တာဝန်ယူမှုရှိသည့် စီးပွားရေးဖော်ဆောင်မှု စီမံကိန်းကို နောက်ထပ် ၂နှစ်ဆက်၍ ဖော်ဆောင်နိုင်စေမည်ဖြစ်သည်။ စီမံကိန်းသည် မြန်မာနိုင်ငံ၌တာဝန်သိတတ်မှုရှိသည့် စီးပွားရေးအသိုက်အဝန်းပေါ် ထွန်းလာစေရန်နှင့် အဆိုပါအကြောင်းအရာနှင့်


စပ်လျဉ်းသောအသိပညာနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတိုးတက်လာစေမည့် ဆွေးနွေးမှုများပေါ်ထွက်လာစေရန်ဖြစ်ပါသည်။

ကုန်သွယ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု။ နေအဖွဲ့အစည်းအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အဓိက ဦးဆောင်နေပြီး တိုင်းနှင့်ပြည်နယ်များတွင် နိုင်ငံတော်အဆင့် ပို့ကုန်ဖြန့်ဖြူးတင်ရေးအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖြန့်ဖြူးတင်ရေး ရှေ့ပြေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဖြန့်ဖြူးတင်ရေးဝက်ဆိုက် အကောင်အထည်ဖော်ရန် ထောက်ပံ့လျက် ရှိပါသည်။

နေအဖွဲ့အစည်းသည် ပဋိပက္ခဒဏ်ခံစားနေရသည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ၏ ၂၀၁၇-၂၁ ဖွံ့ဖြိုးရေးအစီအစဉ်ကိုပြန်လည်ပြင်ဆင်ရေးဆွဲရာတွင် MIID နှင့်ပူးပေါင်းကူညီဆောင်ရွက်လျက် ရှိပါသည်။ မူလရေးဆွဲထားသော အစီအစဉ်ကို အခြေခံပြီး ပိုမိုပြည့်စုံအောင် ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်သလို EEW ငွေကြေးထောက်ပံ့မှု အစီအစဉ်ဖြင့် MIID ကဖော်ဆောင်လျက်ရှိသည့် တနိုင်တပိုင်လုပ်ကိုင်နေသော တောင်သူများအနေဖြင့် ဈေးကွက်ဝင်၍ ရောင်းဝယ်ဖောက်ကားနိုင်ရေး အခွင့်အလမ်းများ ပိုမိုများပြားလာအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

နေအဖွဲ့အစည်းသည် အစိုးရပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းအတွက် စက်မှုဝန်ကြီးဌာနကို မဟာဗျူဟာလမ်းစဉ်များ ရေးဆွဲခြင်းနှင့် နည်းပညာအထောက်အပံ့များ လည်းပေးအပ်ခဲ့ပါသည်။ အစိုးရလုပ်ငန်းများ သို့မဟုတ် ပုဂ္ဂလိက ကော်ပိုရိတ်အသွင်ကူးပြောင်းနိုင်သည့် အလားအလာနှင့် ပိုမိုမြင့်မားသည့် စီးပွားရေးရေရှည် တည်တံ့ရေးတို့ ပါဝင်ပါသည်။

အားလုံးပါဝင်အကျိုးခံစားခွင့်ရှိပြီးတာဝန်ယူမှုရှိသော စီးပွားရေးကဏ္ဍကိုဖော်ဆောင်ခြင်း။ အသေးစားစီးပွားရေးလုပ်ငန်းအပြည့်ပြည့်ဆိုင်ရာကောင်စီ (ICSB)ကို MCRBနှင့်အတူ နေအဖွဲ့အစည်းက ငွေကြေးစိုက်ထူ၍ မြန်မာနိုင်ငံတွင် ကောင်စီခွဲတစ်ရပ်ကိုတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဆိုပါမြန်မာကောင်စီခွဲတစ်ရပ်ဆင့် အသေးစားစီးပွားရေးလုပ်ငန်းများ၏ သဘောထားအမြင်များကို ထုတ်ပြန်ရာ လမ်းကြောင်းတစ်ရပ်အဖြစ် ရပ်တည်ပြီး စီးပွားရေးအလေ့အထကောင်းများကို ဆွေးနွေးပြောဆိုရာ နေရာတစ်ခုအနေဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။



နေအဖွဲ့အစည်းအကြောင်း အသေးစိတ် သိရှိလိုပါက danafacility.com တွင် လေ့လာနိုင်ပါသည်။ ယူကေနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID)မှ ထောက်ပံ့လျက်ရှိပြီး DAI ဥရောပ၏ ဦးဆောင်မှုအောက်တွင်ရှိသည့် နေအဖွဲ့အစည်းသည် ပိုမိုကျယ်ပြန့်သော မဟာအစီအစဉ်တစ်ရပ်ဖြစ်သည့် မျှဝေပိုင်ဆိုင်သော ဘာလာဝပြောမှု လုပ်ငန်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။